

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၃-၀၅

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ
ဝင်ငွေကြေညာလွှာ တင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်လွှာ

ရက်စွဲ၊-----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

၁။ ကျွန်တော်/ ကျွန်မ၏ -----လုပ်ငန်း/ ကုမ္ပဏီလီမိတက်/ အဖွဲ့အစည်း၊
အခွန်ထမ်းမှတ်ပုံတင်အမှတ်-----သည် (- - ၂၀) မှ (- - ၂၀) အထိ အခွန်ကာလအတွက်
ဝင်ငွေကြေညာလွှာကို (- - ၂၀) ရက်နေ့တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပါသည်။

၂။ သို့ရာတွင် ကျွန်တော်/ကျွန်မ၏ လုပ်ငန်း/ကုမ္ပဏီလီမိတက်/အဖွဲ့အစည်းသည် အောက်ပါအကြောင်းအရာများကြောင့် ကြေညာ
လွှာ အချိန်မီတင်သွင်းနိုင်ခြင်းမရှိပါသဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) နှင့်အညီ ဝင်ငွေကြေညာလွှာ တင်သွင်း
ရမည့်နေ့ရက်အား (- -) ရက်နေ့သို့ တိုးမြှင့်ပေးနိုင်ပါရန် တင်ပြလျှောက်ထားအပ်ပါသည်-

လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း-----အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)
အရ ဝင်ငွေကြေညာလွှာတင်သွင်းရမည့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးရန် လျှောက်လွှာ(၁)စောင်ကို ဦး/ဒေါ်----- ထံ
မှ လက်ခံရရှိပါသည်။ ဝင်စာမှတ်ပုံတင်အမှတ် ----- ဖြင့် မှတ်ပုံတင်ပြီး ဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

ရာထူး -----

ရက်စွဲ၊-----

-----ရုံး